

CONTENTS

၁။	စာရေးသူ၏ အမှာစာ	၇	၁၁။	စည်းစိမ် (သိပ္ပံမောင်ဝ)	၉၉
၂။	ဘာသာပြန်ရာတွင် လိုက်နာရမည့် သိမ်မွေ့မှုများ	၁၄		Bliss (Theippan Maung Wa)	
	*			*	
၃။	၁၉၃၃ ခုနှစ်အတွင်း မြန်မာစာပေ (ဦးသန်း)	၁၉	၁၂။	နွေဦးကျက်သရေ (ဇော်ဂျီ)	၁၁၁
	Myanmar Literature in 1933 (U Thant)			The Grace of Early Summer (Zaw Gyi)	
	*			*	
၄။	စာဖတ်ပါ (လူထုဦးလှ)	၂၈	၁၃။	သုခုမ (တိုက်စိုး)	၁၂၁
	People need to read (Ludu U Hla)			Fine Arts (Tite Soe)	
	*			*	
၅။	ဧည့်ခန်းဆောင်နှင့် မီးဖိုချောင် (ဒဂုန်တာရာ)	၃၄	၁၄။	စေတနာ (သိပ္ပံမောင်ဝ)	၁၃၀
	Lounge room and Kitchen (Dagon Taryar)			Goodwill with Loving Kindness (Theippan Maung Wa)	
	*			*	
၆။	ငပလီ၏ ကဗျာ (မင်းသုဝဏ်)	၅၂	၁၅။	စာကောင်းပေကောင်း (ဇေယျ)	၁၄၇
	The Poem of Ngapali (Min Thu Wun)			Good Literature (Zeyya)	
	*			*	
၇။	ဦးရာကျော်ကောင်းမှု (မင်းယုဝေ)	၆၀	၁၆။	ရာပြည့်မစ္စတာမောင်မှိုင်း (ဦးအောင်မွန် - မြတ်ဆုမွန်)	၁၅၉
	The Good Deed of U Yar Kyaw (Min Yu Wae)			Centenarian Mr. Maung Hmaing (U Aumg Mon-Myat Su Mon)	
	*			*	
၈။	ဒို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ (ဒဂုန်တာရာ)	၆၈	၁၇။	ချိုတကူးနှင့် ဂုဏ်ရည်မတူ (အောင်သင်း)	၁၆၂
	Our Age of Freedom will Come (Dagon Tar Yar)			Chotakoo and Goun-yae-matu (movie) (Aung Thin)	
	*			*	
၉။	အလုပ်ဂုဏ် (ပီမိုးနင်း)	၇၅	၁၈။	သင်းချိုင်းကုန်းမှာ (တင်မိုး)	၁၆၉
	The Dignity of Work (P. Monin)			At the Cemetery (Tin Moe)	
	*			*	
၁၀။	ပစ္စန္တရစ် (သိပ္ပံမောင်ဝ)	၈၀	၁၉။	သူ့မယား (ဇော်ဂျီ)	၁၈၉
	A God-forsaken Village (Theippan Maung Wa)			She Is His Wife (Zaw Gyi)	
	*			*	
			၂၀။	ရဲရင့်ခြင်းနှင့် လုံ့လဝီရိယ (လယ်တီပဏ္ဍိတဦးမောင်ကြီး)	၂၁၃
				Courage and Industriousness (Laeti Pandita U Maung Gyi)	
				*	